



မျှော်ကြည့်၍ ပိတ်ချာနှင့် ဥဖတ် ရှုစင် ခါးပန်းကို ဝတ်စည်းလျက် ရှိသလောက်တို့ကို မပြော။

၂၅၅၅ -နှင့်သူ၏မျက်စိတစ်	၂၅၅၅ လျှပ်စီး	၂၅၅၅ -ကဲ့သို့အသွင် <a href="#">H4758</a>	၂၅၅၅ -နှင့်သူ၏မျက်နှာ <a href="#">H6440</a>	၂၅၅၅ -ကဲ့သို့တာရှုရေ <a href="#">H8658</a>	၂၅၅၅ -နှင့်သူ၏ကိုယ်ခန္ဓာ <a href="#">H1472</a>	6
၂၅၅၅ တောက်ပသော <a href="#">H7044</a>	၂၅၅၅ ကင်းဝါ	၂၅၅၅ -ကဲ့သို့အသွင်	၂၅၅၅ -နှင့်သူ၏ခြေတို့ <a href="#">H4772</a>	၂၅၅၅ -နှင့်သူ၏လက်မောင်းတို့ <a href="#">H2220</a>	၂၅၅၅ မီး <a href="#">H0784</a>	၂၅၅၅ -ကဲ့သို့မီးရှူးတိုင် <a href="#">H3940</a>
				၂၅၅၅ လူအုပ်	၂၅၅၅ -ကဲ့သို့အသံ <a href="#">H1697</a>	၂၅၅၅ -နှင့်အသံ

သူ၏ ကိုယ်သည် ကျောက်မျက်ရုံကဲ့သို့ ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ဖြစ်၏။ သူ့မျက်နှာ သည်လည်း လျှပ်စစ်ကဲ့သို့ ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခတ်တို့သည် ဦးသစ်သော ကင်းဝါအရောင်အဆင်းရှိ၏။ သူ့စကားသည် များစွာ သော လူစုအသံနှင့်တူ၏။

၂၅၅၅ ရုံခွဲကင် <a href="#">H1961</a>	၂၅၅၅ -ထိုသူတို့သည်	၂၅၅၅ -နှင့်-ထိုလူတို့ <a href="#">H0376</a>	၂၅၅၅ -ထိုရူပါရုံ	၂၅၅၅ -ကို <a href="#">H0853</a>	၂၅၅၅ တစ်ယောက်တည်း <a href="#">H0905</a>	၂၅၅၅ ဒီယလေ <a href="#">H1840</a>	၂၅၅၅ ငါ <a href="#">H0589</a>	၂၅၅၅ -နှင့်ငါမပြေခွဲ <a href="#">H7200</a>	7
၂၅၅၅ သူတို့-အပေါ်	၂၅၅၅ ကျရောက်ခဲ့ <a href="#">H5307</a>	၂၅၅၅ ကိန်းစားသော	၂၅၅၅ တုန်လှုပ်ခြင်း <a href="#">H2731</a>	၂၅၅၅ သို့သော် <a href="#">H0061</a>	၂၅၅၅ -ထိုရူပါရုံ	၂၅၅၅ -ကို <a href="#">H0853</a>	၂၅၅၅ မပြေခွဲကင် <a href="#">H7200</a>	၂၅၅၅ မ <a href="#">H3808</a>	၂၅၅၅ ငါ-နှင့်
						၂၅၅၅ -၌ပန်းကွယ်ခြင်း <a href="#">H2244</a>	၂၅၅၅ -နှင့်ထွက်ပခြင်းခွဲကင် <a href="#">H1272</a>		

ထိုဗျာဒိတ်ရူပါရုံကို ငါဒီယလေတယောက်တည်း မပြေရ၏။ ငါနှင့် အတူပါသောလူတို့သည် မပြေရကင်၊ သူတို့သည် အလွန်ကကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပန်းရောင်၍ နေခြင်းငှါ ပြေးကကြ၏။

၂၅၅၅ -နှင့်မ <a href="#">H3808</a>	၂၅၅၅ -ထိုဤ <a href="#">H2063</a>	၂၅၅၅ -ထိုကိန်းစားသော	၂၅၅၅ -ထိုရူပါရုံ	၂၅၅၅ -ကို <a href="#">H0853</a>	၂၅၅၅ -နှင့်ငါမပြေခွဲ <a href="#">H7200</a>	၂၅၅၅ တစ်ယောက်တည်း <a href="#">H0905</a>	၂၅၅၅ ကျန်ရစ်ခဲ့ <a href="#">H7604</a>	၂၅၅၅ -နှင့်ငါ <a href="#">H0589</a>	8
၂၅၅၅ ထိန်းသိမ်းခဲ့ <a href="#">H6113</a>	၂၅၅၅ -နှင့်မ <a href="#">H3808</a>	၂၅၅၅ -သို့ပျက်စီးခြင်း <a href="#">H4889</a>	၂၅၅၅ ငါ-အပေါ်	၂၅၅၅ ပခြင်းလဲခဲ့ <a href="#">H2015</a>	၂၅၅၅ -နှင့်ငါ၏ဘုန်းအသရေ <a href="#">H1935</a>	၂၅၅၅ အား	၂၅၅၅ -၌ငါ <a href="#">H7604</a>	၂၅၅၅ ကျန်ရစ်- <a href="#">H7604</a>	
								၂၅၅၅ အား	

ငါမူကား၊ တယောက်တည်းနေရစ်၍ ထိုကိစ္စာ သော ရူပါရုံကိုမပြေလျှင်၊ ခွန်အားလျော့၍ မျက်နှာပျက် လျက်၊ ကိုယ်၌ အစွမ်းသတုတိအလျှင်းမရှိ ဖြစ်လ၏။

၂၅၅၅ သူ၏စကားများ <a href="#">H1697</a>	၂၅၅၅ အသံ	၂၅၅၅ -ကို <a href="#">H0853</a>	၂၅၅၅ -နှင့်-ကဲ့သို့ငါကပြစဉ် <a href="#">H8085</a>	၂၅၅၅ သူ၏စကားများ <a href="#">H1697</a>	၂၅၅၅ အသံ	၂၅၅၅ -ကို <a href="#">H0853</a>	၂၅၅၅ -နှင့်ငါကပြခဲ့ <a href="#">H8085</a>	9
		၂၅၅၅ မပြေသို့ <a href="#">H0776</a>	၂၅၅၅ -နှင့်ငါ၏မျက်နှာ <a href="#">H6440</a>	၂၅၅၅ ငါ၏မျက်နှာ <a href="#">H6440</a>	၂၅၅၅ -အပေါ်	၂၅၅၅ အိပ်ပျော်နေသော <a href="#">H7290</a>	၂၅၅၅ ဖြေခဲ့ <a href="#">H1961</a>	၂၅၅၅ -နှင့်ငါ <a href="#">H0589</a>

သို့ရာတွင်၊ ထိုသူ၏ စကားသံကို ငါကပြော၏။ ကပြသောအခါ မပြောမိမှာပင်ဖြစ်၍ မိန်းမတွေဝေ လျက်နု၏။

: ገዳ	ጠቅላይ	ገጽ	- ለ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	10
ငါ၏လက်	- နှင့်ဖဝါးများ	ငါ၏ခူးများ	- အပေါ်	- နှင့်လှုပ်ရှားစေခဲ့	- ግွဥ	ထိတတ်မှု	လက်	- နှင့်ကကြွေပါ-	
<a href="#">H3027</a>	<a href="#">H3709</a>	<a href="#">H1290</a>		<a href="#">H5128</a>		<a href="#">H5060</a>	<a href="#">H3027</a>	<a href="#">H2009</a>	

ထိုအခါလက်တဘက်သည်ငါ့ကို ကကြွေ၊ ငါသည် ခူးနှင့် လက်ဝါးဖွင့် ထောက်လျက်နု၏။

ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	11
- ထိုအရာကို	- ግွဥစကားများ	နားလည်ပါ	အလွန်ချစ်ခင်ဖွယ်	လူ-	ဒီယလေ	- သို့ငါ	- နှင့်မိန့်တတ်မှု		
	<a href="#">H1697</a>	<a href="#">H0995</a>		<a href="#">H0376</a>	<a href="#">H1840</a>	<a href="#">H0413</a>	<a href="#">H0559</a>		
ገጽ	ገጽ	ገጽ	- ለ	ገጽ	ገጽ	ገጽ	ገጽ		
ယခု	အကကြောင်းမူကား	သင်၏နရာ	- အပေါ်	- နှင့်ရပ်ပါ	- သို့သင်	ပကြာဆိုနသေ	ငါသည်		
<a href="#">H6258</a>		<a href="#">H5975</a>		<a href="#">H5975</a>	<a href="#">H0413</a>	<a href="#">H1696</a>	<a href="#">H0595</a>		
ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ		
ရပ်ခဲ့	- ထိုကြို	- ထိုနှုတ်ကပတ်	- ကို	ငါ- နှင့်	- နှင့်- ግွဥပကြာဆိုစဉ်	- သို့သင်	စလွေတ်ခငြီးခံရခဲ့		
<a href="#">H5975</a>	<a href="#">H2088</a>	<a href="#">H1697</a>	<a href="#">H0853</a>		<a href="#">H1696</a>	<a href="#">H0413</a>	<a href="#">H7971</a>		

: ገጽ  
တုန်လှုပ်စွာ  
[H7460](#)

သူကလည်း အလွန်ချစ်အပ်သောသူ၊ ဒီယလေ၊ ငါ့စကားကို နားလည်အံ့သရာငါ့ မတ်တတ်နလေ၏။ သင်ရှိရာသို့ ငါ့ကိုစလွေတ်တတ်မှု၍ ယခုငါလာပြီဟု ဆိုလျှင်၊ ငါသည်တုန်လှုပ်မတ်တတ်န၏။

ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	12
- ထိုပထမ	- ထိုနု	- မှ	အကကြောင်းမူကား	ဒီယလေ	ကကြွေပါ- နှင့်	မ-	- သို့ငါ	- နှင့်မိန့်တတ်မှု	
<a href="#">H7223</a>	<a href="#">H3117</a>			<a href="#">H1840</a>	<a href="#">H3372</a>	<a href="#">H0408</a>	<a href="#">H0413</a>	<a href="#">H0559</a>	
ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	
- သို့ရုဗမာ	- နှင့်- သို့နိမ့်ချခြင်းငှာ	- သို့နားလည်ခြင်းငှာ	- သို့	သင်၏နှလုံးသား	- ကို	သင်ထားခဲ့	- ထိုအရာကို		
<a href="#">H6440</a>		<a href="#">H0995</a>			<a href="#">H0853</a>	<a href="#">H5414</a>			

: ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ
- ግွဥသင်၏စကားများ	လာခဲ့	- နှင့်ငါ-	သင်၏စကားများ	ကပြခဲ့က	သင်၏ဘုရားသခင်
<a href="#">H1697</a>	<a href="#">H0935</a>	<a href="#">H0589</a>	<a href="#">H1697</a>	<a href="#">H8085</a>	<a href="#">H0430</a>

ထိုအခါသူကလည်း၊ အချင်းဒီယလေ၊ မကကြွေ နှင့်။ သင်သည် နားလည်ခြင်းငှာ၊ သင်၏ ဘုရားရုဗမာ ကိုယ်ကိုယ် ဆုံးမခြင်းငှာ၊ စိတ်ပြောနားသော ပဌမ နုဗမာ၍ သင်၏ စကားကိုကပြတတ်မှုပင်၊ ထိုစကား ကကြွေလည်း ငါရောက်လာပြီ

ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	13
- နှင့်ကကြွေပါ	ရက်	- နှင့်တစ်	နှစ်ဆယ်	- သို့ငါ့ရုဗမာ	ရပ်တည်နသေ	ပါရှား	နှိုင်းတတ်	- နှင့်မင်းသား	
<a href="#">H2009</a>	<a href="#">H3117</a>	<a href="#">H0259</a>	<a href="#">H6242</a>	<a href="#">H5048</a>	<a href="#">H5975</a>	<a href="#">H6539</a>	<a href="#">H4438</a>	<a href="#">H8269</a>	
ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	ገጽ	
ကျန်ရစ်ခဲ့	- နှင့်ငါ	- သို့ငါ့ကိုကူညီခြင်းငှာ	လာခဲ့	- ထိုပထမ	- ထိုမင်းသားတို့	တစ်	မိကုခါအလေ		
<a href="#">H3498</a>	<a href="#">H0589</a>	<a href="#">H5826</a>	<a href="#">H0935</a>	<a href="#">H7223</a>	<a href="#">H8269</a>	<a href="#">H0259</a>	<a href="#">H4317</a>		

: ገጽ	ገጽ	ገጽ	ገጽ
ပါရှား	ရှင်ဘုရင်တို့	- ግွဥအနီး	ထိုအရပ်- သို့
<a href="#">H6539</a>	<a href="#">H4428</a>	<a href="#">H0681</a>	<a href="#">H8033</a>

ပရေသိနိုင်ကို အစိုးရသမင်းမူကား၊ အရက် နှစ်ဆယ်တရက်ပတ်လုံး ငါ့ကို ဆီးတား၏။ နောက်တခါ အမတ်ဆုံးသော မင်းစုထဲက မိကုခါလေသည် ငါ့ကိုအကူ လာ၍၊ ငါသည်လည်း ထိုအရပ်၌ ပရေသိမင်းကကြွေတို့ထံ မှာ ဆိုင်းလင့်၍ နု၏။



၂၀၇ ခိုင်ခံ့ပါ [H2388](#)    ၵဲးသင် [H7965](#)    ဝါးပု [H7965](#)    ဝါးပု [H7965](#)    ဝါးပု [H7965](#)    ဝါးပု [H7965](#)    ဝါးပု [H7965](#)    ဝါးပု [H7965](#)

ဝါးပု [H0113](#)    ဝါးပု [H1696](#)    ဝါးပု [H0559](#)    ဝါးပု [H2388](#)    ဝါးပု [H1696](#)    ဝါးပု [H2388](#)

: ဝါးပု [H2388](#)    ဝါးပု [H2388](#)

အလွန်ချစ်အပ်သောသူ၊ မကတော်နှင့်။ ဝါးပု သက်ခင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့်ပညာစုံလော့ ဟု ဆို၏။ ထိုသို့ဆိုပြီး ခွန်အားကို ငါရရှိ၊ အကျွန်ုပ်၏ သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီဟု လျှောက်၏။

ဝါးပု [H7725](#)    ဝါးပု [H6258](#)    ဝါးပု [H0413](#)    ဝါးပု [H0935](#)    ဝါးပု [H4100](#)    ဝါးပု [H3045](#)    ဝါးပု [H0559](#)

ဝါးပု [H3120](#)    ဝါးပု [H8269](#)    ဝါးပု [H2009](#)    ဝါးပု [H3318](#)    ဝါးပု [H0589](#)    ဝါးပု [H6539](#)    ဝါးပု [H8269](#)

: ဝါးပု [H0935](#)

ထိုသူကလည်း၊ ငါသည် သင်ရှိရာသို့ လာရသော အကခြင်းကို နားလည်သလော။ ပရေသိမ်းကို စစ်တိုက်အံ့သောငှါ ယခု ငါပုသွားရမည်။ ငါသွားပြီးသည်နောက်၊ တဖန် ဟလေသမင်းသည် ပရေသိမ်း လိမ့်မည်။

ဝါးပု [H0259](#)    ဝါးပု [H0369](#)    ဝါးပု [H0571](#)    ဝါးပု [H3791](#)    ဝါးပု [H7559](#)    ဝါးပု [H0853](#)    ဝါးပု [H5046](#)    ဝါးပု [H0061](#)

ဝါးပု [H8269](#)    ဝါးပု [H4317](#)    ဝါးပု [H0428](#)

သို့ရာတွင် သမုမာကျမ်းစာ၌ မှတ်သားသော အမူ အရာကို ငါပုပြီးမည်။ ဤအမူတို့တွင် သင်တို့၏မင်း မိကုခလေမှတစ်ပါး ငါ့ဘက်မှာ နသေသောမရှိ။